

အဘယဒါန န၊ <a' b- ya' da na'> [巴]放生，免于死刑  
 အဘိညာဉ် န၊ <a- bein nyin> [巴]神通  
 အဘိညာဉ်မျက်စိ န၊ <a- bein nyin myet si'> 天眼通  
 အဘိညာဉ် န၊ <a-bein nyan> = အဘိညာဉ်  
 အဘိဓမ္မေယာရဋ္ဌဂ္ဂ န၊ <a- bi' d-za' m-ha rat hta' gu' ru'>  
 授予德高望重，知识渊博，曾著书立说的法师的勋章  
 အဘိဓာန် န၊ <a-beit dan / a-bi' dan> [巴]字典，词典  
 အဘိဓမ္မာ န၊ <a-bi' d-ma> [巴]①【佛】(三藏经中的)论藏 ②哲学； ~ ဆရာ 哲学家，哲学教员  
 အဘိဓမ္မာနေ န၊ <a-bi' d-ma nei'> 【佛】缅甸七月月中的点灯节  
 အဘိဓမ္မာပိဋကတ် န၊ <a-bi' d-ma pi' d-gat> 三藏经中的论藏  
 အဘိယာဓက န၊ <a- bi' ya z- ka'> [巴]请求者，恳请者； ဤစာအုပ်ပြုစုရန်ပုံနှိပ်ထိုက်ရှင်က ~ ပြုပါသည်။ 出版社要我们编写这部书。  
 အဘိသေက န၊ <a-bi' thei ka'> = အဘိသိက် / ~ မင်္ဂလာ 登基典礼洗礼，加冕典礼洗礼  
 အဘိသိက် န၊ <a- beit theit> 登基，加冕  
 အဘိသိက်ခံ က၊ <a- beit theit khan> 加冕  
 အဘိသိက်ပြောကံ က၊ <a-beit theit hmyaut> 举行加冕典礼  
 အဘိသိက်သွန်း က၊ <a- beit theit thun:> 举行加冕礼，举行洗礼  
 အဘိ န၊ <a- bi> 三世祖，高祖父； ~ မ 三世祖母，高祖母  
 အဘေ န၊ <a- bei> = အဝေ  
 အဘေး န၊ <a- pheit:> 曾祖父； ~ မ 曾祖母  
 အဘဲ န၊ <a- be:> 高祖之子，曾祖父  
 အဘော် န၊ <a- baw> 高祖之祖父  
 အဘို့ I န၊ <a- pho'> = အဖို့ II ဝ၊ <a- pho'> = အဖို့  
 အဘိုး န၊ <a- pho:> ①爷爷，祖父，外公，外祖父 ② = အဖို့  
 အဘိုးကြီး န၊ <a- pho: gyi:> 老头儿  
 အဘိုးလေး န၊ <a- pho: lei:> 祖父，祖母或外祖父，外祖母的弟弟  
 အဘိုးအဘွား န၊ <a-pho: a-phwa:> ①祖父祖母 ②老年人  
 အဘိုးအေ န၊ <a- pho: ei> 祖父，外祖父  
 အဘိုးအို န၊ <a- pho: o> 老头儿  
 အဘက်ဘက် န၊ <a- phet phet> 各个方面，各个部门  
 အဘင် န၊ <a- bin> 高祖之父，四世祖  
 အဘိဋ္ဌာ န၊ <a-beit za> ①忌妒，眼红 ②想把别人的名利据为己有的念头  
 အဘိတ်နေ န၊ <a- pheit nei'> = အဖိတ်နေ  
 အဘယ်နယ် က၊ <a- be' hne> 怎么； ~ လုပ်ရအံ့နည်း။ 该怎么

办么？  
 အဘယ် I န၊ <a- be> 什么； ~ နည်း။ 什么呢？ II န၊ <a-be> (古)对女子亲昵或文雅的称呼  
 အဘယ်ကဲ့သို့ က၊ <a- be ge' dho'> 如何，怎样地  
 အဘယ်ကြောင့် က၊ <a- be gyaun'> 为什么  
 အဘယ်နှုအခါ I န၊ <a- be nan' a- kha> 何时 II က၊ <a- be nan' a- kha> 何时  
 အဘယ်နှုရောအခါ I န၊ <a- be nan yaw: a- kha> 何时 II က၊ <a-be nan yaw: a-kha> 何时  
 အဘယ်နှုသောကာလ I န၊ <a- be nan dhaw: ka la'> 什么时期 II က၊ <a-be nan dhaw: ka la'> 什么时期  
 အဘယ်နှုသောအခါ I န၊ <a- be nan dhaw: a-kha> 什么时候 II က၊ <a- be nan dhaw: a-kha> 什么时候  
 အဘယ်ပုံ I န၊ <a-be bon> 如何，怎样 II က၊ <a- be bon> 如何，怎样  
 အဘယ်မှာ I န၊ <a-be hma> 何地 II က၊ <a-be hma> 何地  
 အဘယ်မျှ က၊ <a- be hmya'> 多少；多么  
 အဘယ်လိပင် က၊ <a- be lo bin> 怎样，如何  
 အဘယ်သူ န၊ <a- be dhu> 谁  
 အဘယ်သို့သော န၊ <a- be dho' dhaw:> 怎么样的，什么； ~ အချိန် 什么时间 / ~ အတန်းအစား 什么样的等级 / ~ လူ 什么样的人  
 အဘယ်သင်း န၊ <a- be dhin:> 哪个  
 အဘွား န၊ <a- phwa:> 祖母，奶奶，外祖母，姥姥  
 အဘွားကြီး န၊ <a- phwa: gyi:> 老太婆，老奴  
 အဘွားမ န၊ <a- phwa: ma'> 老太婆  
 အဘားလေး န၊ <a- phwa: lei:> (祖母、祖父或外祖母、外祖父之妹)姨奶奶，姑奶奶，姨姥姥，姑姥姥  
 အဘွားအေ န၊ <a- phwa: ei> = အဘွား  
 အဘွားအို န၊ <a- phwa: o> 老奴，老太婆  
 အဘွေး န၊ <a- bwei:> 高祖之曾祖父，七世祖  
 အမ န၊ <a- ma'> ①女性，雌性 ②阴(与“阳”相对) ③ = အဝ်မ  
 အမကြီး န၊ <a- ma' gyi:> = အဝ်မကြီး  
 အမစွန်း န၊ <a- ma' sun:> 【物】负极，阴极  
 အမတ န၊ <a- ma' da'> [巴]天堂；福音  
 အမတေ န၊ <a- m-dei'> = အမြုတေ  
 အမတော်ကြေး န၊ <a- ma' daw gyei:> (农业)贷款  
 အမတော်ငွေ န၊ <a- ma' daw ngwei> 农贷  
 အမထိုင် န၊ <a- ma' dain> 【物】阴极，负极  
 အမတော်လျှပ်စစ်ထိုင် န၊ <a- ma' dat hlyat sit tain> 【物】阴极  
 အမနာပ န၊ <a' m- na pa'> 难听的话，嘲讽的话，挖苦的